



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  
 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ )

စာအမှတ်၊ SSE/NM/၀၀၂ /၂၀၁၈

ရက်စွဲ၊ ၂၀၁၈ - ခုနှစ်၊ ဇန်နဝါရီလ ( ၉ ) ရက်။

အကြောင်းအရာ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

- ရည်ညွှန်းချက် ။
- (၁) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ (၂၈.၁၂.၂၀၁၇) ရက်စွဲပါ စာအမှတ်၊ စွမ်းအင်/ အုပ်ချုပ်-စီမံ/၁၀/ ၆ (၂၂၆၂) ၂၀၁၇
  - (၂) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏(၂.၁.၂၀၁၈)ရက်စွဲ ပါစာအမှတ်၊ပဆ-(၃)/(Notice-DMA)/၂၀၁၈ (၄)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော CFG Energy Pte.Ltd သည် ကမ်းလွန်လုပ်ကွက်အမှတ် M-15 တွင် 3D Seismic Survey လုပ်ငန်းများအား Survey Vessel, MV.HAI YANG SHI YOU 721 (Call Sign : BFBE2) ရေယာဉ်ဖြင့် (၂၅.၁.၂၀၁၈) ရက်နေ့မှ (၃၀.၄.၂၀၁၈) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ 3D Seismic Surey ဆောင်ရွက်မည့် ဧရိယာအကျယ်အဝန်းများကို ဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

<u>Point</u>	<u>Latitude</u>	<u>Longitude</u>
A	12° 30' 34" N	96° 21' 16" E
B	12° 30' 34" N	97° 03' 27" E
C	11° 29' 18" N	96° 21' 16" E
D	11° 29' 18" N	97° 03' 27" E

၃။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ (၂၅.၁.၂၀၁၈) ရက်နေ့မှ (၃၀.၄.၂၀၁၈) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်ဧရိယာမှ (၄) ကီလိုမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊

ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်အတွက် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

အောင်ကျော်ဇော်-ဒုတိယညွှန်ကြားရေးမှူး(SSE)